

သာမဏ်ကာလ (၁၂) ကြိမ်မြောက် တန်ရှင်နွေ့နှေ့

ရှင်မာတော်း ၁၀။၂၆ - ၃၃

“ကိုယ်ခန္ဓာကို သတ်၍ ဝိညာဉ်ကို မသတ်နိုင်သောသူတို့အား မကြောက်ကြနှင့် ဝိညာဉ်နှင့် ကိုယ်ခန္ဓာကိုပါ ငရဲ့ဖွံ့ဖြိုးနိုင်သောသူကိုသာ ကြောက်ကြလေ့” လို ယေဇုဘုရားရှင်က မိန့်တော်မူပါတယ်။ ပြောချင်တာက ကိုယ်ခန္ဓာသေတာက အရေးမကြီးဘူး၊ မဟုတ်လည်း တစ်နေ့ သေမှာ သေချာပါတယ်။ အခိုကက ဝိညာဉ်မသေစေဖို့ပါပဲ။ ဝိညာဉ်သေရင် ငရဲမှာ နိဂုံးချုပ်ရပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ခန္ဓာသေတာက အကြောင်း မဆန်းဘူး။ လူတိုင်း သေနေကြတာပါပဲ။ ကိုယ်ခန္ဓာရော၊ ဝိညာဉ်ရောပါ ငရဲ မရောက်ဖို့ အရေးကြီးဆုံးပါပဲ။

တစ်ချို့လောကသားတွေက မေးကြတယ်။ ငရဲဆိုတာ တကယ်ရှိလိုလား တဲ့ ။  
ယေဇုံးဘုရားရှင်ကိုယ်တော်တိုင် ငရဲအကြောင်း မိန့်တော်မူထားတာတွေ ကျမ်းစာတဲ့မှာ  
တွေ့နိုင်ပါတယ်။ ဘယ်ဘုန်းကြီးကမှ ငရဲအကြောင်း ဉာဏ်မပေးကြပါဘူး။ ဒါကလည်း  
ဘာသာသူတွေ စိတ်ပျက်မှာ စိုးရိမ်လို့ ဖြစ်မှာပါ။ ကျနော်ကတော့ မှန်တဲ့အတိုင်း ငရဲအကြောင်းကိုတော့  
ပြောရမှာပဲ။ ယေဇုံးဘုရားရှင်ကိုယ်တော်တိုင်ကလည်း ငရဲအကြောင်း မိန့်တော်မူခဲ့လို့ ကျနော်တို့လည်း  
ငရဲအကြောင်း ပြောမှ ဖြစ်မယ်။

ရှင်မာတော်း ၂၃။ ၄၁ မှာ “ထိုနောက် သူသည် မိမိ၏လက်ပဲဘက်ပြုရှိသောသူတို့အား ကျိန်ဆိုခြင်းခံရသောသူတို့၊ ငါတံမှ ထွက်ခွဲ၍ နတ်ဆိုးနှင့် သူ၏တမန်များအဖြဲ့ ပြင်ထားသော ထာဝရမီးထဲသို့ သွားကြလေ့” တကယ်တမ်းတော့ ငရဲကို ပြင်ထားတာက နတ်ဆိုးနှင့် သူ၏တမန်များအဖြဲ့ လို့ ဆိုထားပါတယ်။ လူတွေကို ငရဲရောက်စေဖို့ မရည်စားထားပါဘူး။

ရှင်မာတော်း ၂၂။ ၄၆ မှာ “ဉ်သူတိသည် ထာဝရအပြစ်ဒဏ်ခံကြရ၍  
ဖြောင့်မတ်သောသူတိမှုကား ထာဝရအသက်ရှင်ခြင်းသို့ ဝင်ရောက်ကြလိမ့်မည်။” ငရဲမှာ  
ခံကြရမည့်အပြစ်ဒဏ်က ထာဝရဖြစ်တယ်။

ရှင်မာတော်း ၁၃: ၄၉ - ၅၀ မှာ “ ထိုအတူ ကမ္မာကုန်သောအခါ ဉှဲသိဖြစ်လိမ့်မည်။ ကောင်းကင်တမန်တော်တို့သည် ထွက်လာ၍ မကောင်းသောသူတို့ကို ဖြောင့်မတ်သောသူတို့ထဲမှ ခဲ့ထုတ်ပြီး သူတို့အား တောက်လောင်နေသော မီးဖို့တွင်းသို့ ပစ်ချကြလိမ့်မည်။ ထိုအရပ်၌ ငိုက္ခား၏ အံကြိတ်ကြလိမ့်မည်။” ဘယ်လောက်များ ပြင်းထန်တဲ့ ဝေဒနာခံစားရလိုလဲမသိဘူး၊ ငိုရလိမ့်မယ် အံကြိတ်ခံကြရလိမ့်မယ် တဲ့။

ဒါကြာင့်လည်း သခင်ယော်မှုတော်မူထားတာ ဖြစ်လိမ့်မယ်၊ သင့်လက်က သင့်ကို အပြစ်ရောက်စေလျှင် ဖြတ်ပစ်ပါ၊ သင့်မျက်စီက သင့်ကို အပြစ်ထဲရောက်စေလျှင် ဖောက်ထုတ်ပစ်ပါအထိ အပြစ်ကို ရွှေ့ခိုင်းတာ ဒါကြာင့်ကိုး။ ငရဲရောက်ရင် ထာဝရ အံကြိတ်ခံနေရမည့်အစား လက်ဖြတ်ပစ်တာကမှ သက်သာသေးတယ်။ ငရဲရောက်ရင် ထာဝရ ငိုကြွေးနေရမည့်အစား အပြစ်ဖြစ်စေတဲ့မျက်လုံး ဖောက်ပစ်တာကမှ သက်သာလိမ့်အုံးမယ် လို့ သခင်ယော်က သတိပေးထားတာကို အခုမှ ကျေနော် သဘောပေါက်တော့တယ်။

ရှင်မာတော်း ၂၂၃၀ မှာ ယေဇုံဘုရားရှင် မိန့်တော်မူတဲ့ ငွေအပ်ထားခြင်း ဥပမာပုံပြင်ထဲမှာ “အသုံးမကျသောထိုအစေခံကိုလည်း အပြင်ဘက်မောင်မိုက်ထဲသို့ ထုတ်လိုက်ကြလေ့။ ထိုနေရာ၌ လူတို့သည် ငို့ကြေး၍ အံကြိတ်ကြရလိမ့်မည်။” ဒီဥပမာပုံပြင်ထဲမှာ ယေဇုံဘုရားရှင်က “အပြင်ဘက်မောင်မိုက်ထဲ” လို့ မိန့်တော်မူတာက အဲဒီနေရာက ဘုရားမရှိတဲ့နေရာ ငရဲ ဖြစ်လိုပါပဲ။ ဘာဖြစ်လိုလဲဆိုတော့ ဘုရားသခင်သည် အလင်းဖြစ်တယ်ဆိုတာ ကျနော်တို့ သိထားကြတယ်။ အခုံ အပြင်ဘက်မောင်မိုက်ထဲဆိုတာ ဘုရားမရှိတဲ့နေရာလို့ ပြောချင်တာပါ။

သူငြေးကြီးနဲ့ သူတောင်းစား လာဇ္ဈား ဥပမာပုံပြင်ထဲမှာ ရောက်ဆုံး သူငြေးကြီးက ငရဲရောက်နေပြီး လာဇ္ဈားနဲ့ အားဖြတ်ရှိတဲ့ကောင်းကင်ဘုံသို့ ရောက်အောင် သွားချင်လို့ မဖြစ်နိုင်ဘူးလို့ ကျမ်းစာထဲမှာ ဆိုထားပါတယ်။

ဘာသာသူတို့ ကျနော်က အခုံလို့ ငရဲအကြောင်း ပြောလို့ ကြားနာရတဲ့ဘာသာသူတွေက ကျနော်ကို ဝိုင်းရိုက်ချင်မှာပဲနော်။ ဒါပေမဲ့ ဘုရားသခင်က ကျနော်တို့ထက် ကောင်းမြတ်ပါတယ်။ ကိုယ့်ထက် ကောင်းတယ်။ ကိုယ့်ထက် ချစ်တတ်တယ်။ ကိုယ့်ထက် သနားတတ်တယ်။ ကိုယ့်ထက် ခွင့်လွှတ်တတ်တယ်။ မြဲမြဲမှတ်ထားပါ။ အပြစ်ရှိတဲ့သူတွေကို ကယ်တင်ဖို့ ဒီလောကသို့ ဆင်းကြလာခဲ့တယ်ဆိုတာ ယေဇုံဘုရားရှင်က မိန့်တော်မူထားတယ် မဟုတ်ဘူးလား။

ကျမ်းစာထဲမှာ သေချာပြန်ကြည့်ပါ။ အပြစ်ရှိတိုင်း ငရဲရောက်တာ မဟုတ်ပါဘူး။ အပြစ်ရှိသူရယ်၊ ယုတ်မာသူရယ်က အများကြီး ကွာခြားပါတယ်။ ယေဇုံဘုရားရှင် ကိုယ်တော်တိုင်က ဒီကွာခြားချက်ကို ရှင်းရှင်းကြီး သိတော်မူပါတယ်။ အပြစ်ရှိသူတစ်ချို့ကို ဥပမာပြရရင် မာရိယားမာဒေသနား၊ အခွန်ခံသူ မာတော်း နဲ့ အခေါ်း၊ ကားတိုင်ပေါ်က ကောင်းသောသူခိုး ဒီလူတွေဟာ အပြစ်ရှိပေမဲ့ ကောင်းကင်ဘုံကို ရောက်ကြတယ်မဟုတ်ဘူးလား။ သူတို့က အပြစ်ရှိပေမဲ့ ဘာကြောင့် ငရဲမရောက်တာလဲ။

အေး အပြစ်ရှိသူ( Sinner)ရယ်၊ ယုတ်မာသူ(Wicked)ရယ်က ကွာခြားပါတယ်။ ဥပမာပြရရင် အပျော်အပါးမိန်းမလိုက်စားသူကို အပြစ်ရှိသူလို့ ခေါ်ပြီး၊ မတရားအဓမ္မ မှုဒိန်းကျင့်သူကို ယုတ်မာသူလို့ ခေါ်ပါတယ်။ ဘုရားသခင်က ကောင်းမြတ်လို့ ဒီလိုခွဲခြားသိမြင်တော်မူပါတယ်။ ဒါကြောင့်လည်းပဲ အပြစ်ဒဏ်ပေးရာမှာတောင် မတူပါဘူး။ မသိလို့ လုပ်မိတာ၊ အားနည်းလို့ အပြစ်ထဲကျမ်းတာ(ယုတ်မာချင်လို့ မဟုတ်ရပါဘူး) ဆိုတာတွေကို ခွဲခွဲခြားခြား မိန့်တော်မူတဲ့ ကျမ်းပို့ကတော့ ရှင်လုကာ ၁၂၂ -၄၈ “မိမိသခင်၏အလို့ဆန္တကို သိသော်လည်း ပြင်ဆင်ဆောင်ရွက်မထားသောအစေခံသည် ပြင်းထန့်စွာရှိက်နှုက်ဒဏ်ပေးခြင်းခံရလိမ့်မည်။ သို့သော် ရှိက်နှုက်ခြင်းပြစ်ဒဏ်ခံရမည့်အမှုကို မသိဘဲ ပြုမိသောအစေခံသည် အနည်းငယ်သာ ရှိက်နှုက်ခြင်းခံရလိမ့်မည်။” ဒဏ်ခံရတာတောင်မှ ပြင်းထန့်စွာခံရမှုနဲ့ အနည်းငယ်သာ ခံရမှုက ကွာခြားပါသေးတယ်။ လူ့သဘာဝအတိုင်း အားနည်းလို့ အပြစ်ထဲကျတာ မဟုတ်ပဲ သက်သက်မဲ့ ယုတ်မာလို့ လုပ်တဲ့သူတွေဟာ ငရဲမှာ နိဂုံးချုပ်ရလိမ့်မယ်။ သူတစ်ပါးအိုးအိုပ်ကို မီးရှို့တာက အားနည်းလို့ လုပ်တာလား ယုတ်မာလို့ လုပ်တာလား။ ကျနော် မပြောဘူးနော်။ အပြစ်မရှိတဲ့သူတွေကို အမှုအမျိုးမျိုးဆင်ပြီး ထောင်ချုတာဟာ အားနည်းလို့ မသိလို့ လုပ်မိတဲ့ အပြစ်လား၊ ယုတ်မာတဲ့အပြစ်လား ကျနော် ဘာမျှမပြောဘူးနော် ခင်ဗျားတို့ပဲ ပြောကြပါ။

ဒါကြာင့်လည်းပဲ မဖက်ဆုဉ်ပါဒစာ ၂၃ မှာ “အကြာင်းမှုကား သင်တို့သည် ယုံကြည်သည့်အတွက်ကြာင့် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခဲ့ရကြ၏။” လို့ ဆိုထားပါတယ်။ ရှင်းရှင်းပြောရရင် ယုံကြည်သောသူသည် ကယ်တင်ခြင်းခဲ့ကြရတယ် ဆိုတာ အခုမှ ကျနော်နားလည်ပါတော့တယ်။ မှန်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်ယုံကြည်တဲ့ သူက (တကယ်ယုံကြည်တဲ့ သူက) ဘုရားရဲ့ တရားတော်အတိုင်း ကောင်းချင်မယ်ဆိုတာ သေချာတယ်။ မယုတ်မာချင်ဘူး။ သေချာတယ်။ တကယ်ယုံကြည်တဲ့ သူက ပြောတာ။ ပြန်ပြောပြမယ်။ တကယ်ယုံကြည်တဲ့ သူက ဘုရားရဲ့ တရားတော်အတိုင်း ကောင်းချင်မယ်ဆိုတာ သေချာတယ်။ မယုတ်မာချင်ဘူး။ သေချာတယ်။ အဲဒီလူက လူ့အားနည်းချက်အတိုင်း အပြစ်ရှိသူ ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ ယုတ်မာတဲ့ သူတော့ ဘယ်တော့မှ ဖြစ်မသွားနိုင်ဘူး။ မာရီယားမာဒေဝနားတို့လို့ အပြစ်ရှိသူ ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ ယုတ်မာတဲ့ သူတော့ မဖြစ်နိုင်ပါဘူး။

ဒါကြာင့် ရှင်ပေါ်လူးက ရောမဉ်ပါဒစာ ၃၈ မှာ “ ကောင်းသောအကျင့်ကို ပြုကျင့်လိုစိတ်ရှိသော်လည်း ငါသည် ယင်းကို မပြုကျင့်နိုင်ချေ။ ငါသည် ငါအလိုရှိသော ကောင်းမှုကို မပြုကျင့်ဘဲလျှက် ငါအလိုမရှိသော မကောင်းမှုကိုသာ ပြုကျင့်၏။ (၃၇:၂၅) မည်သူသည် ငါကို ဤသေခြင်း၏ကိုယ်ခန္ဓာမှ ကယ်တင်မည်နည်း။ ငါတို့သခင် ယေဇုံးခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွှမ်းပါ၏။ ” ရှင်ပေါ်လူးလည်း အပြစ်ရှိတဲ့ သူသာ ဖြစ်ခဲ့ပြီးတော့ ယုတ်မာတဲ့ သူ မဖြစ်ခဲ့ပါဘူး။

ဒါကြာင့် ဘာသာသူတို့ ဒီနေ့သတင်းကောင်းကတော့ ငရဲဟာ သင်လို့ အပြစ်သားတွေအတွက် မဟုတ်ဘူး၊ ယုတ်မာတဲ့ သူတွေအတွက် ဖြစ်တယ်။ ကိုယ်ခန္ဓာကို သတ်မှတ်တောင် မကြောက်ကြနဲ့ တဲ့။ ဘုရားက သင့်ကို အသေးစိပ် ကြည့်နေတယ် သင့်ခေါင်းမှာ ဆံပင် ဘယ်နှစ်ချောင်းရှိသလဲ ဆိုတာကအစ အကုန်သိတော်မှုပါတယ်။ တန်ဖိုးမရှိတဲ့ စာင်းတွေကိုတောင် ဘုရားက ရှင်အောင် ကျေးထားနိုင်သေးတာပဲ။ သင်က စာတွေထက် တန်ဖိုးရှိတဲ့ ဘုရားသားသမီးတွေပါ။

နားဆင်သူအားလုံးအပေါ် ဘုရားသခင့် ကောင်းကြီးမင်္ဂလာများ ခံစားကြရပါစေ။